



သြစတေးလျတွင် ကျန်းမာစွာ စားသောက်ခြင်း

Healthy eating in Australia – Burmese

Burmese

Government of Western Australia
Child and Adolescent Health Service

သြစတေးလျတွင် ကျန်းမာစွာ
စားသောက်ခြင်း

Perth Children's Hospital အာဟာရသိပ္ပံပညာပါရဂူ ရေးသားသည်။
ဒုက္ခသည် ကျန်းမာရေးဝန်ဆောင်မှု (Refugee Health Service)။

Healthway grant – Healthy food, healthy cultures က ဖွင့်ကြေးပံ့ပိုးသည်

Compassion Excellence Collaboration Accountability Equity Respect

2024 ခုနှစ် ဒီဇင်ဘာလတွင် CAHS RHS က ထုတ်ဝေသည်။ အသက်ပြန်ဆိုထားသော အချက်များကို အသုံးပြုထားပြီး ဖြစ်နိုင်ပါသည်။ Healthway က
ဆင့်ကြေးပံ့ပိုးသည်။

healthway

ishar Multicultural Women's Health Services

